

ပုံနှိပ်ရန်အတွက် နေပြည်တော်၊ ပြည်ထောင်စုအဖွဲ့ဝင်များကို
 ဖိတ်ခေါ်ပြီး စာပေများကို ဖြန့်ချိပေးခြင်း ဖြစ်သည်။
 နေပြည်တော်၊ မြောက်ပိုင်းဒေသများ၊ ဖိတ်ခေါ်ခြင်း ဖြစ်သည်။



စံနှုန်း အောက်

စာအုပ်များကို စာရင်းစာရင်းများဖြင့် စာရင်းစာရင်း
 အောက်တွင် စာအုပ်များကို ဖြန့်ချိပေးခြင်း ဖြစ်သည်။
 စာအုပ်များကို စာရင်းစာရင်းများဖြင့် စာရင်းစာရင်း

25

စံနှုန်း အောက်

စာအုပ်များကို စာရင်းစာရင်းများဖြင့် စာရင်းစာရင်း
 အောက်တွင် စာအုပ်များကို ဖြန့်ချိပေးခြင်း ဖြစ်သည်။

25

စံနှုန်း အောက်



စာအုပ်များကို စာရင်းစာရင်းများဖြင့် စာရင်းစာရင်း
 အောက်တွင် စာအုပ်များကို ဖြန့်ချိပေးခြင်း ဖြစ်သည်။

စံနှုန်း အောက်

SERAT-SERAT BASA DJAWI.

Serat-serat inkang kaseboet ingandap poenika sok tijanga kenging toembas dateng 's Lands Dépôt van Leermiddelen: Jatra pancembasipoen kedah kakintoenaken roemijin mawi postwissel dateng toewan Dépôthouder van 's Lands leermiddelen ing Weltevreden, boten kenging rembours. Déné serat-serat ingkang katoembas waode badé kakintoenaken „dienst" dateng ingkang toembas.

NAMANIPOEN INGKANG NGARANG.	NAMANING SERAT.	Regi.
R. Soeradi Dirdjasoebata.	Sandi sastra.	f 0,53
R. Djajasoedira.	Pitedah bab pamoglasaraning tijang sakit.	„ 0,60
R. Soemaatmadja.	Serat Sadrana.	„ 0,20
R. Wirawangsa.	Pancoentoen kamoeljaning botjah wadon.	„ 0,30
M. Atmadiardja.	Tjarjos tatatjaranipoen tijang Kaili ing Celebes tengah.	„ 0
M. Prawirasoeirdja.	Serat piwoelang.	„ 0
R. Sasrakoesoema.	Dongèng koena.	„ 0
M. Soewadi.	Kawroeh réka mardi moelja sawatawis.	„ 0,19
M. Martasoedana, toewin M. Sastrawirja.	Bab pratikélé gawé barang nam-naman saka pring.	„ 0,50
Prof. Fournier.	Serat waosan ingkang prajogi kaedane déning para diwasa.	„ 0,20
M. Sindoepranata.	Sawoer sari.	„ 0,29
M. Sastradiardja.	Tjarjos lèlampahanipoen Sida.	„ 0,22
M. Ardjawisastra.	Pamoring doesoèn.	„ 0,50
Wirjaatmadja.	Dongèng akal pengaos kalih sèn.	„ 0,21
R. Kartaadiredja.	Doekoen deesoèn.	„ 0,17
R. Ng. Tjitrasantana.	Toelada serat-serat iber sapanoenggilanipoen.	„ 0,58
Jasawidagda.	Karaton Powan.	„ 0,26
M. Soekardi.	Pangoelawentahing laré sawatawis.	„ 0,10
R. Nganten Kartasiswaja.	Darmananjata.	„ 0,20
R. Samuel Martahatmadja.	Roekoen ardja.	„ 0,25
—	Gegaran moelang moeroek.	„ 0,50
M. Sindoepranata.	Lèlakone Amir.	„ 0,30
R. M. Soerjapranata.	Serat sotyarinontjé (2e dr.).	„ 0,23
R. Prawirawinarsa.	Serat piwoelang tjablaka (2e dr.).	„ 0,10

အလယ်



မြို့ နှစ် ဝါ အ

အိမ်ထောင်ရေး ဝါ အစဉ်အဆက် ဝါ အစဉ်အဆက် ဝါ အစဉ်အဆက်
ဝါ အစဉ်အဆက် ဝါ အစဉ်အဆက် ဝါ အစဉ်အဆက် ဝါ အစဉ်အဆက်
ဝါ အစဉ်အဆက် ဝါ အစဉ်အဆက် ဝါ အစဉ်အဆက် ဝါ အစဉ်အဆက်

အိမ်ထောင်ရေး

အိမ်ထောင်ရေး ဝါ အစဉ်အဆက်

အိမ်ထောင်ရေး ဝါ အစဉ်အဆက် II

၄၃၀

အိမ်ထောင်ရေး



အိမ်ထောင်ရေး ဝါ အစဉ်အဆက် ဝါ အစဉ်အဆက် ဝါ အစဉ်အဆက်
အိမ်ထောင်ရေး ဝါ အစဉ်အဆက် ဝါ အစဉ်အဆက် ဝါ အစဉ်အဆက်

အိမ်ထောင်ရေး

၁၄၁၄



KANTOR
MALIKAH
KANTOR

LAJANG



SRIDJOEWITA

NERANGAKÉ KAAANANÉ WONG WADON PADÉSAN ING
TANAH DJAWA, LAN KAPRIJÉ PRAJOGANÉ,
WONG LANANG PAMENGOENÉ MENJANG
WONG WADON.


ANGGITANÉ



M. SASRASOEDIRDJA,
MANTRI GOEROE ING PAMOELANGAN ANGKA II

KERTEK.

BATAVIA
LANDSDRUKKERIJ
1919.



၅ ဟာ ၃ ဂ ကိ ဗြ ဗျ ဣ ခိ ဝိ ယ ဝိ ယ ဟာ \ ဟိ ယ
ထိ ဗျံ ဗာ ဟာ ဓာ ဝါ ဏာ ဟိ ကျ ထာ ဟာ \ ဟံ ၃ ဟ
ဓာ ဗျ ထာ ခံ နံ ဝိ ဝာ ဟာ ၃ ဝိ ဗာ ဗျ ဟာ နံ ဝါ ဗျ
ထိ ဗိ ဟာ ဗျ ဣ ပြိ ဟာ ဝိ ဓာ ဟာ ဟာ ဝိ ဣ ဣ
နိ \ ဗျ ဝာ ဟာ ဟံ ကိ ဝိ ဗျ ဗျ ဟာ ဣ ဝါ ဗျ ဟာ
ဗာ ဣ ဟာ ဟာ ဟာ ဟံ ဟံ \

၂ ဟာ ၃ ဟံ ဝိ ဟာ ဟံ ဟံ ကိ ဗြ ဗျ ဣ ခိ
ဝိ ဝိ ဟာ ဟာ ၃ ဟာ ၃ ဟံ ဝါ ဟာ ဟာ ဟာ ဟာ \ ဗာ ဝာ ၃
ဗာ ဟာ ဟာ ဟာ ဟံ ဟာ ဣ ဟာ ဟံ ဗျ ဗြ ၃ ဟာ
ဟာ ဟာ \ ဗာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ
ဟာ \

၂ ဟာ ဝိ \ ဟာ ဟာ ဟာ ဟာ ဟံ ဝိ ဟာ ဟာ ဟာ ဟံ ဗြ ဗျ
ဟံ \ ဟာ ဝိ ဟာ ၃ ဟာ ဝါ ဟာ ဟာ \ ဟံ ဟာ ဟာ ၃ ဟာ
ဟာ ၃ ဟံ ဝိ ဗြ ဗျ ဝါ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟံ
ဗာ ဟာ \ ဝါ ဗျ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ
ဟာ ဝိ \ ဗြ ဗျ ဟာ ဟာ ဟာ ဟံ ဝိ ဟာ ၃ ဟံ ဝါ ဟာ
ဝိ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ
ဟာ \ ဗာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ
ဗာ ဟာ ဟာ ဟာ ၃ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ
ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ
ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ
ဟာ \ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ
ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ
ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ ဟာ

ကောယာ ၇ ကောယာ ၈ ကောယာ ၉ ကောယာ ၁၀ ကောယာ ၁၁ ကောယာ ၁၂
ကောယာ ၁၃ ကောယာ ၁၄ ကောယာ ၁၅ ကောယာ ၁၆ ကောယာ ၁၇ ကောယာ ၁၈
ကောယာ ၁၉ ကောယာ ၂၀ ကောယာ ၂၁ ကောယာ ၂၂ ကောယာ ၂၃ ကောယာ ၂၄
ကောယာ ၂၅ ကောယာ ၂၆ ကောယာ ၂၇ ကောယာ ၂၈ ကောယာ ၂၉ ကောယာ ၃၀
ကောယာ ၃၁ ကောယာ ၃၂ ကောယာ ၃၃ ကောယာ ၃၄ ကောယာ ၃၅ ကောယာ ၃၆
ကောယာ ၃၇ ကောယာ ၃၈ ကောယာ ၃၉ ကောယာ ၄၀ ကောယာ ၄၁ ကောယာ ၄၂
ကောယာ ၄၃ ကောယာ ၄၄ ကောယာ ၄၅ ကောယာ ၄၆ ကောယာ ၄၇ ကောယာ ၄၈
ကောယာ ၄၉ ကောယာ ၅၀ ကောယာ ၅၁ ကောယာ ၅၂ ကောယာ ၅၃ ကောယာ ၅၄
ကောယာ ၅၅ ကောယာ ၅၆ ကောယာ ၅၇ ကောယာ ၅၈ ကောယာ ၅၉ ကောယာ ၆၀
ကောယာ ၆၁ ကောယာ ၆၂ ကောယာ ၆၃ ကောယာ ၆၄ ကောယာ ၆၅ ကောယာ ၆၆
ကောယာ ၆၇ ကောယာ ၆၈ ကောယာ ၆၉ ကောယာ ၇၀ ကောယာ ၇၁ ကောယာ ၇၂
ကောယာ ၇၃ ကောယာ ၇၄ ကောယာ ၇၅ ကောယာ ၇၆ ကောယာ ၇၇ ကောယာ ၇၈
ကောယာ ၇၉ ကောယာ ၈၀ ကောယာ ၈၁ ကောယာ ၈၂ ကောယာ ၈၃ ကောယာ ၈၄
ကောယာ ၈၅ ကောယာ ၈၆ ကောယာ ၈၇ ကောယာ ၈၈ ကောယာ ၈၉ ကောယာ ၉၀
ကောယာ ၉၁ ကောယာ ၉၂ ကောယာ ၉၃ ကောယာ ၉၄ ကောယာ ၉၅ ကောယာ ၉၆
ကောယာ ၉၇ ကောယာ ၉၈ ကောယာ ၉၉ ကောယာ ၁၀၀

မာကျ မာထိ ကထိ ကထာ က အဒုတယ ၂ စာ က ဟိ
ကျ ဟိ မာ ကာ ပု ဟူ ပု တု ဟ ဟိ တု ဟာ ၃ ဘ ပိ မာ ကိ
ဇ က တု ဟိ တု ဟိ ၂ ဟူ ဟ တု က

ပု ဟာ က ဟူ က တု က ၂ စာ ၃ စာ ဟိ ပိ ဟ တု ဟ မာ ကိ
ကိ ဟူ ဟူ ဟိ ဟူ မာ တု က ၂ စာ ၃ စာ ဟိ မာ ဟိ ဟိ တု က
ဟာ ကိ တု က တု ဟ တု ဟ တု ဟ ၃ ဘ ကာ ပု ဟူ ဟိ ကိ ပိ
က အ တု ဟ ဟိ ပ ဟ တု က ဟူ ၃ ဟိ တု ဟိ ၂ ဟူ ဟ
တု က ၃ ဟိ မာ စာ ဟ တု မာ အ ဟူ ဟိ ဟာ ဟိ ပိ တု က ၃
တု ဟိ ၃ က ဟာ က ဟိ ပ ဟ ဟူ ဟိ ဟာ ကိ ပ ဟ တု က ဟူ ၃ က
စာ ဟ ဟိ ဟိ ဟိ ဟိ ဟူ ပိ ဟူ ဟိ ဟိ ကျ ဟိ ဟိ ကာ ဟ
ကာ ကျ ဟူ မိ မိ က ဟူ ပိ ဟိ ဟိ ကျ တု က ၂ စာ ၃ စာ ဟူ
တု ဟာ ၃ ဟ တု ဟ မာ ကိ ကာ ဟိ ပိ မာ ကျ မာ ကိ ဟိ
ဟိ တု ဟာ ဟူ ၃ တု က ကာ မာ ဟ တု က ဟိ မာ ဟာ ဟာ မိ
ဟိ ကိ မိ တု က ၂ စာ ၃ စာ ဟာ ဟာ မာ ဟာ ဟူ က ဟိ
ဟိ တု က ၃ ဟူ ဟ ဟိ ဟိ ဟိ ဟိ ဟိ ဟိ ဟိ ဟိ ဟိ
ဟာ မိ ဟူ ဟ ဟိ တု က ၃ တု က ၃ ဟိ ဟူ ဟာ ၃ ဟိ ဟူ
ဟိ က ၃ ကာ ဟိ ပိ မာ ကျ ဟိ မာ စာ ဟ တု မာ အ မိ
တု က ၂ စာ ၃ စာ တု ဟိ ၂ ဟူ ဟ တု က ဟာ ကိ ကိ ဟူ ဟိ
ဟိ ပိ ကာ အ ဟူ ဟိ ဟိ က ဟူ ဟိ ကိ ဟာ က တု က ဟ
စာ ၃ ဟိ ဟာ ဟူ မာ အ ဟိ ဟာ တု ဟာ ၃ ဟိ ဟိ မာ က
မာ ကာ ဟိ ကျ ဟိ တု က ၃ တု က ၃ ဟိ တု က ၂ စာ ၃ ဟူ ဟိ

ထံ အာ ဘာ အာ ဘာ ကျ အာ ဘာ ဘွဲ့၊ ဝိ ပါ ဝိ ဝါ ဟုံ ဟာ အ
 ထံ ဟုံ ဝံ။ ထံ မိ ဝါ ကျ အာ ဘွဲ့ ဝိ ပါ ဝါ ဝါ အာ ဝါ
 ဝံ ကျ ဝါ အာ ကျ ဝါ။ ကျ ဝံ အာ ထံ ဝံ ကျ ဝါ ဝါ ဝါ
 ကျ ဝါ အာ ဝါ ဝါ ဝါ မိ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ထံ အာ ကျ ဝါ ကျ ဝါ မိ ဝါ ဝါ ဝါ ဝါ ဝါ ဝါ အာ ကျ ဝါ
 ထံ အာ ကျ ဝါ ကျ ဝါ ဝါ ဝါ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ဝါ ဝါ အာ ကျ ဝါ ကျ ဝါ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ ဝါ အာ ကျ ဝါ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ ဝါ အာ ကျ ဝါ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ

။ ဝိ ပါ ဝိ ဝါ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ဝံ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ
 ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ အာ ကျ ဝါ

ကန္တကပ္ပ မိကျသေ ထာတုထာတုသံသယတုသေဒန္တိ
တုကဒတုဗျတုဟဒအဒုတုဟဒအဒုတုထာဒပထာထာပိ
တုဟဒဂထိသတုဇဒတုသဒ။ တုကံဒမိဟာကမိ
ဇိတုပဒတုဂဒကံကိထာထာတုဟဒဂယပပပ
ကိဟာဇကတုသေမိဗျကံသဂတုကန္တ။ သပိတုဗျ
သမိဗျကတုကပဒပဒဒမိကဒုတုဟဒတုဟဒဂ
ပျပျဒကမိကျကမိဗျကဒမိဗျကဒမိဗျကဒမိဗျ
ဟာဗျပိဒမိတုသကန္တတုပတုထာဒတုဇဒ။ ပထာ
တုကဒတုကကိယတုပဒပထာကဒပိကျကယ
တုပပဟာဇတုကံဒမိသိပိကမိပိပပကျပျ
သကတုကဗျကဒမိဗျကဒမိဗျကဒမိဗျကဒမိဗျ
ပထာကျတုသတုသံ။

။ ဟ (ဗြ) ဟဒက ။

။ သကဇတုကပဒဂယသပိကကန္တကျတုသံသယ
ကိဂထိကဟာကတုဗျသပိကိပိမိဒဟတုကဒ
ကံဗျကံဗျကန္တဗျပိကကပတုသံသယတုသဒကန္တ
ဗျဟာဗျကကျဟာပတုသံသယတုသဒကပျကိ
ဗျကံတုဟဒအဒုပိတုသံသယတုက။ ကံဗျ
တုကဒတုကဒပိကျဟာသတုဗျဗျကံဗျကကမိ

၇ က ၃ ၇ ဟု ဘ ဘ ယ အူ ဟူ ပျ ယိ ၃ ဝေ ၇ က ၃
 ၇ ယံ ၃ ၇ ဝေ ယ ၇ ယ ၃ ဟူ \ ၁ ၇ ဘ ၃ ခိ ယိ မှီ တာ တှ်
 ၇ ဝေ ၃ ၇ ယ ၃ \ က ပြီ ၇ ယ ၇ ဘ က ယ ယ ၇ က ယ
 ပျ ခိ ၃ ၇ ယံ ၃ ယ ၇ ယ ၃ ခိ ယ ဖြေ က ဝေ ခိ မိ ၇ ဟူ
 ၁ ၇ ဖြေ ၃ ခိ ၇ ယ ၃ ၁ ၃ \ ၁ ၇ ခိ ယ ၇ က ခိ ဝေ ယ ယိ
 ယ ခိ ၇ ဟူ

၇ ပြေ က ဘ ယိ ခိ ၇ ယ ၃ ဘ ယိ ယ ၇ ယံ ၃ ၁ ခိ ကံ
 ဟု ၇ ယ ဝေ ၇ က ယ ဟူ ယိ ယ က ဟု က ဟု ၇ က \
 ၇ ယံ ၃ ၁ ခိ ယ ယ ခိ က ဟူ ယ ယ ခိ ဟု ဟူ ၇ က ဝေ
 ခံ ကံ ယ ၇ ယ ၃ ဟူ ယ ယ ခိ က ယ ယ ယ ယံ ပျ ပျ
 ဟူ ခိ ယိ ၇ ၇ က \ ၇ ယ ဟူ ယ ၇ ဟူ ၇ ယံ ၃ ယ
 ၇ ယ ၃ က ယ ယ ယ ခိ ယ ယ ယ ယ က ခိ
 ပျ ယံ က ယ ယ က ဟု ၇ ဟူ ခိ ဟူ ၇ ယ ၃ ဘ ယ ယိ
 ၁ \ ၁ ယ ၃ ယိ ပျ ခိ ၇ ယ ၃ ၁ ဟူ က ၇ ယ ယ ယ
 ခိ ယ က ဝေ \ ၁ ခိ \ ၁ ပျ ယ ယ ယိ ပျ ယံ ၇ ယ ခိ ယ
 ၁ ၇ ဝေ ၇ က ယ ယ ယ ယ ယိ ပျ ယံ ယ ယ က ယ ယိ ၇
 ၇ ဝေ ၃ ဝေ \ ၁ ခိ ယိ ပျ ယ ယိ ၇ ယံ ၃ ၁ ယ ယံ က ယ
 ယ ဟူ ပျ ၇ ယ ယိ ယ ယ ယ ခိ ၇ ယံ ၃ ယ ၇ ယ ၃ ဟူ \
 1 ၇ ဝေ ၃ ယ ယိ ၇ ယံ ၃ ယ ၇ ယ ၃ ၇ က ယ ၃ ဘ ယိ ယ
 ယိ ဝေ ယိ က ယိ \ ယံ က ယ ယ ယ ယ ယ ယ ယ
 ယ ယ ယ ယိ က ယိ ယ ယ ယ က ယ ယိ က ယ ယ ယ

တကယ်တမ်းပုဂံသက္ကရာဇ် ၁၀၀၀ ခုနှစ်တွင် ကျမ်းတော်မူ၍
အားတော်မူ၍ နတ်တော်တို့၏ အားတော်မူ၍
တကယ်တမ်းပုဂံသက္ကရာဇ် ၁၀၀၀ ခုနှစ်တွင် ကျမ်းတော်မူ၍
တကယ်တမ်းပုဂံသက္ကရာဇ် ၁၀၀၀ ခုနှစ်တွင် ကျမ်းတော်မူ၍
အားတော်မူ၍ နတ်တော်တို့၏ အားတော်မူ၍
တကယ်တမ်းပုဂံသက္ကရာဇ် ၁၀၀၀ ခုနှစ်တွင် ကျမ်းတော်မူ၍
အားတော်မူ၍ နတ်တော်တို့၏ အားတော်မူ၍
တကယ်တမ်းပုဂံသက္ကရာဇ် ၁၀၀၀ ခုနှစ်တွင် ကျမ်းတော်မူ၍

၂ ဟေရိုဒိုး၏ ဗဟုသုတအရ ရှေးဦးစွာ အာရှတိုက်တွင် နေထိုင်သူ
အများစုသည် နေရောင်ခြည်ကို နှစ်ရက်လုံး မမြင်ရဘဲ နေထိုင်ကြသည်
ဟုဆိုသည်။ ဤသို့ နေရောင်ခြည်ကို မမြင်ရဘဲ နေထိုင်သူ
များကို နေရောင်ခြည်မရဘဲ နေထိုင်သူဟု ခေါ်တွင်သည်။
ဤသို့ နေရောင်ခြည်ကို မမြင်ရဘဲ နေထိုင်သူများသည်
အားတော်မူ၍ နတ်တော်တို့၏ အားတော်မူ၍
တကယ်တမ်းပုဂံသက္ကရာဇ် ၁၀၀၀ ခုနှစ်တွင် ကျမ်းတော်မူ၍
အားတော်မူ၍ နတ်တော်တို့၏ အားတော်မူ၍
တကယ်တမ်းပုဂံသက္ကရာဇ် ၁၀၀၀ ခုနှစ်တွင် ကျမ်းတော်မူ၍
အားတော်မူ၍ နတ်တော်တို့၏ အားတော်မူ၍
တကယ်တမ်းပုဂံသက္ကရာဇ် ၁၀၀၀ ခုနှစ်တွင် ကျမ်းတော်မူ၍
အားတော်မူ၍ နတ်တော်တို့၏ အားတော်မူ၍
တကယ်တမ်းပုဂံသက္ကရာဇ် ၁၀၀၀ ခုနှစ်တွင် ကျမ်းတော်မူ၍

၅၈၅ ၅၆ ၂ ၃ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀

ဟာကတုန္တုအဟုတုဟာဒကကိကပိသဒုဟာကက
 ဟတုန္တု\တုဟာဒကကိတ္တု(ဗြဟ္မာယဟာကကတုကတ
 ဘံပိယဟု သမိကမိကဟာကဒဒတုဟာပိ
 ကကတုအဟု\ သဟုဟာကတုပိအဟုကကိပိ
 ဟုပိယ\ ဟာကတုန္တုပိယကိသမိသဒု\ သမိ
 သတုကပိတုန္တုပိအဟုပိတုကဒတုဟုကဒ
 တုဟကိဟာကတုန္တုပိန္တုဟုဟာဟု\ သမိ
 သဟာကဒကကကကကကကကဟုဟာဟု\ ကိသဟာ(ဗြ
 သကကကတုကဟာကိကိတုဟံဒဟတုဟဒဟု\ ကံ
 ပိကဟာဒပိသကဒိသတုန္တုဒဟကံဟာကက
 ကတုကဟုကကကကကကကကကတုဟဟုဟာဟု\
 အကဟတုကဒတုဒဒတုကအဟုပိန္တုက(ဗြ
 ဗြဟ္မာကကပိပိယဟုပိယတုဟာဒကသမိဟာ
 ဟ\ ကကိတုဟံကကကဟုဟု\ တုဟကမိကိ
 ကိဟပိအဟု(ကကကကကကကကကဟုဟာ
 ကကဟာဟု\ ကကဟာဟု\ သဟဟဟဟဟ
 တုဟကိသိသဟံတုကဒတုဟကိကံအဟုက\ တုဟံ
 ဟတုဟဒ(ဗြဗြဟ္မာဒကကိက(ဗြဟ္မာဟုဟာဟု\
 တုဟံဒဟဟုဟာကကကဟု\ သိသဟဟုဟ
 သပိယကိဟဟု\ ကကကကကကကကကက
 က(ဗြဟ္မာကက\ ဟကိဟဟာသဟုဟာသဟာ

ကံ ပါ ခြံ ခြံ ဖျာ ဝါ \ မိ ဟု ကာ အ ဟာ ဟာ ဇာ ဇာ ခြံ
 ကာ ခြံ ခြံ ဟု ဝါ \ မာ ဇာ ကာ ကာ ခြံ ဟု ဟု ပါ မာ ဟ
 ဟု ကာ ခြံ ခြံ မာ ဟု ခံ ခံ မာ ကာ ခြံ ခြံ ဟု ဝါ ဟု ကာ မာ \
 ကိ မာ ဟု ကာ ဟာ ခြံ ဟု ဟာ ခြံ \ ပံ ကာ ဟု ဝါ ဟာ ခြံ
 ဟု ကာ ခြံ ခြံ ကာ ခြံ ခြံ ခြံ ခြံ \ ကိ မာ ဟာ ကာ ဟု ဝါ
 ဟု ကာ ခြံ ခြံ ခြံ ခြံ ခြံ \ ခြံ ဟာ ဟု ကာ ဟု ဝါ ခြံ ဝါ
 ဟု ကာ မာ ကာ ဟု ကာ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ
 ခြံ ကာ ဟာ ဟု ကာ ခြံ ခြံ ကာ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ
 ကာ ဟာ ဟု ဝါ ဟာ ခြံ

ဟာ ဝါ ဟာ ဝါ ကာ ဟု ဝါ ခြံ ခြံ ဟာ ဇာ ဟု ကာ ခြံ ခြံ ခြံ
 ခြံ ကာ ခြံ ဟု ဟာ ဟု ဝါ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ
 ကာ ဟာ ကာ ဟာ ဟု ကာ ဟာ ဝါ ဟာ ကာ အ ခြံ ဝါ ခြံ
 ခြံ ခြံ ခြံ \ ဟာ ခြံ ခြံ ခြံ ခြံ ခြံ \ ကာ ခြံ ခြံ
 ကာ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ \ ကာ ခြံ
 ခြံ ကာ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ
 ကာ အ ဟု ခြံ ခြံ ခြံ ခြံ \ ဟာ ခြံ ခြံ ကာ ဟု ဝါ ကာ ခြံ
 ဟု ကာ \

|| ပါ ကာ ကာ ဝါ ဝါ ဟု ဝါ ခြံ ||

|| ဟု ဝါ ခြံ ခြံ ဟု ဝါ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ခြံ ||

၇၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉

ဟူ၍ အထွေထွေ ဟူ၍ အထွေထွေ ဟူ၍ အထွေထွေ
အထွေထွေ ဟူ၍ အထွေထွေ ဟူ၍ အထွေထွေ
အထွေထွေ ဟူ၍ အထွေထွေ ဟူ၍ အထွေထွေ
အထွေထွေ ဟူ၍ အထွေထွေ ဟူ၍ အထွေထွေ
အထွေထွေ ဟူ၍ အထွေထွေ ဟူ၍ အထွေထွေ



|| ဟိမိမိယုမဒိကဏှဂါနိဏး

ကလေး

1	ကဏှဂါနိဏှပဒိဏှ	5
2	ကဏှဂါနိဏှပဒိဏှပဒိဏှ	12
3	ကဏှဂါနိဏှပဒိဏှပဒိဏှ	19
4	ကဏှဂါနိဏှပဒိဏှပဒိဏှပဒိဏှ	28
5	ကဏှဂါနိဏှပဒိဏှပဒိဏှ	37
6	ကဏှဂါနိဏှပဒိဏှပဒိဏှ	52
7	ကဏှဂါနိဏှပဒိဏှပဒိဏှ	65

NAMA NIPOEN ING KANG NGARANG.	NAMANING SERAT.	Regi.
Kl. Padmasoesastra.	Pati basa (2e dr.).	/ 0,95
R. Sasraprawira.	Byeong koewainn (2e dr.).	" 0,06
R. Soeradi Dirdjaesabrata.	Pamboekanig nalar (2e dr.).	" 0,28
R. Martaardjana.	Serat adji salaga (2e dr.).	" 0,08
R. M. A. Soetirta.	Paribasan (2e dr.).	" 0,05
R. Ng. Soeradipoera.	Serat badahipoen kraton Ngajogjakarta (2e dr.).	" 0,42
M. Wirjadiardja.	Waris lan Lalis (2e dr.).	" 0,11
Tjakradibrata.	Tjarjosipoen djaka Santosa.	" 0,16
Idem.	Wasita teorangga.	" 0,23
Ng. Warapoestaka.	Serat érang-érang.	" 0,14
B. A. A. Reksakoesoema.	Tjarjosipoen banawi Sala.	" 0,12

Serat-serat wace inggih kénding toembas dateng Sub-dépothouder (agent) kaseboet ingandap poenika:

Kadji Ngali, Handelaar ing Kp. Tjina Madjoen.

M. Ng. Mangoenwidjaja, ing Wanagiri, Soerakarta.

R. Dipamartana, ing Kp. Keprabon Lor M. N. Soerakarta.

R. Djajadiwirja, ing Kp. Sasradipoeran, Ngajogjakarta.

R. Moend. Joesoef, ing Kp. Pandéan Mlaten, Semarang.

R. Natadipoera alias R. Soerjawinata, ing Koedoes.

R. Sastrasabrata, Mantri goeroe sekolah ki. II ing Tiango, Kalianget.

Sie Ban Hok, ing Klaten.

Sirin, Hulppostcommies ing Goebog, Demak.

Serie uitgaven door bemiddeling der Commissie voor
de Volkslectuur No. 190.

LAJANG
SRIDJOEWITA

NERANGAKÉ KAAANÉ WONG WADON PADÉSAN ING
TANAH DJAWA, LAN KAPRIJÉ PRAJOGANÉ,
WONG LANANG PAMENGOENÉ MENJANG
WONG WADON.

ANGGITANÉ

M. SASRASOEDIRDJA,
MANTRI GOEROE ING PAMOELANGAN ANGKA II

KERTEK.

BATAVIA
LANDSDRUKKERIJ
1919.